

Roi liu jua

မိတ်ဆွေ (၄)ဦး






Ni mihka jukç tomç hke vaç rampai
kai kau tuk pe.

တစ်နေ့သောအခါ မျောက်၊ ဝက်ဝံ၊ မြေခွေး၊ ဘဲတို့ဟာ
ဝါးခုတ်ရန် သွားကြသတဲ့။




Hloi va kau tuk mihka tui ky ny
nohai hloi va.

သူတို့ဝါးခုတ်ပြီး အိမ်ပြန်ရာမှာ ချောင်းရေတွေက ကြီးလာပြီး
ပြန်ဖို့ အခက်တွေ့နေတယ်။



Tom cy px kau pan ny hloi iva hym
pajok.

ဒါနဲ့ ဝက်ဝံက ဝါးတွေနဲ့ ဖောင်လုပ်ပြီး ပြန်ရအောင်လို့ ပြောတယ်။




Rampai cy kau pan ang no hiaç ang
tuk tui ka jau htung pajok ny
kajau tui.

အဲဒီအချိန်မှာ “ဘဲက ရေကူးတတ်တယ်၊ ဝါးဖောင်နဲ့
ကူးစရာမလိုဘူး” လို့ပြောပြီး တစ်ကောင်တည်း
ရေထဲဆင်းကူးသွားတော့တယ်။




Pa kacy jukç tomç hke vaç miva
cy py va pan.

အဲဒီတော့ မျောက်၊ ဝက်ဝံနဲ့ မြေခွေးတို့ပဲ ဝါးဖောင်ကို
ဝိုင်းလုပ်ကြတယ်။



Miva hrumjua katang pan ny hloi ra.

ဖောင်လုပ်ပြီး သူတို့(၃)ဦး ဖောင်စီးပြီး ပြန်လာခဲ့ကြတယ်။




Rampai cy katym vihung mihka
hpo ve ky.

တစ်နေရာမှာ ဘဲကလေးဟာ ရေဝဲအလယ်ကိုရောက်ပြီး
တစ်ဝဲလည်လည် ဖြစ်နေတာကို တွေ့ကြသတဲ့။



Rampai cy katym vihung mihka
kitam nyc kakç kakç lap kram ny
hpau roisi hym.

ရေဝဲထဲက ဘဲကို မိကျောင်းကြီးက တွေ့တဲ့အခါ ဘဲကလေးက
“ကယ်ကြပါ၊ ကယ်ကြပါ” လို့ ဟစ်အော်ပြေးရသတဲ့။



Roi hrum jua si cy kaupan hly
Rampai hym kai va cum pe.

မိတ်ဆွေ(၃)ဦးတို့ဟာ ဒုက္ခရောက်တဲ့ဘဲကို ကယ်ဖို့အတွက်
ဝါးဖောင်ကိုလှော်ပြီး သွားကုညီကြသတဲ့။



Roi hrumjua som miluk Rampai
cy tam ka-lak hai kahloi ny lahkyl
klom.

မိတ်ဆွေ (၃)ဦးရဲ့ အကူအညီနဲ့ ဘဲဟာ မိကျောင်းရန်ကနေ
လွတ်မြောက်သွားပါတော့တယ်။



အနူး စာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ ရေးသားပြုစုသည်။



H&M FOUNDATION

